

人是只顾私利的人。④签名,署名,签姓名的首字母:
 မြို့ ၁၆၂၈။ ~ လေး။ 市长的信没签名。 II နှစ် <leit> 卷曲, ~ သောဆံ၏ 卷发 III ကဲ <leit> ①卷, အဝတ် နှင့် ~ ထာပါ။ 用布卷起来。 / ဆေးထိ ~ ထည့်။ 卷烟。
 ②弄卷: ဓားသွား ~ သွားသည်။ 刀卷刃了。 IV ခါ <leit> 卷, 支(烟卷): သံပြားထဲ ~ 一卷铁皮 / ဖျာထဲ ~ 一领席 / ဝဲ၌ ~ 一卷纸 / ဆေးထိထဲ ~ 一支烟
 လိုင်ကုန်: နှဲ <leit kon:> 【动】 = ကုန်: 乌龟
 လိပ်ကဗ္ဗား: နှဲ <leit g-byi:> 书写, 文字
 လိပ်ကဗ္ဗား: နှဲ <leit g-ba:> 一种大乌龟
 လိုင်ကျောက်: နှဲ <leit kyaut> = ငါးလိုင်ကျောက် 鳜鱼, 鲤鱼
 လိုင်ကျောက်စွန်: နှဲ <leit kyaut sun> = ငါးလိုင်စွန် 一种鱊鱼
 လိုင်ကျောက်စွန်မောင်ရှင်: နှဲ <leit kyaut sun maun shin> 奴
 鲤(鱼) dasyatis kuhlii
 လိုင်ကျောက်ထူး: နှဲ <leit kyaut hsu:> 鳜鱼尾上的长刺, 可入药
 လိုင်ကျောက်တွေ့န်: နှဲ <leit kyaut d-gun> = ငါးလိုင်ကျောက်တွေ့န် 黄貂鱼
 လိုင်ကျောက်မြို့: နှဲ <leit kyaut myi:> 鳜鱼尾(可当鞭子用)
 လိပ်ကျေး/လိပ်ကျေး: နှဲ <leit kyi / leit kyi:> 甲鱼, 鳖
 (The soft-shelled turtle)
 လိုင်ခဲတင်းထင်း: ကေး <leit khe: tin: din:> = လိုင်ခဲတည်းထင်း
 လိုင်ခဲတင်းထင်း: ကေး <leit khe: tin: lin:> = လိုင်ခဲတည်းလည်း
 လိုင်ခဲတစ်စင်း ကေး <leit khe: tit lit:> = လိုင်ခဲတည်းလည်း
 လိုင်ခဲထည်းထည်း ကေး <leit khe: ti: li:> ①牢固地, သည်ထို
 အတွေးအခေါ်အယူအဆတွေ့ကို ~ နှစ်ပိုက်ထား၏။ 这样的观念牢牢地铭记在心上。②悬而未决, 中途停顿: အလုပ် အကိုင်များ: ~ ဖြစ်နေသည်။ 工作中途停顿下来了。
 လိုင်ခဲထည်းလည်း ကေး <leit khe: tin: lin:> = လိုင်ခဲတည်းလည်း
 လိုင်ခဲထန်းလန်း ကေး <leit khe: tan: lan:> = လိုင်ခဲတည်းလည်း
 လိုင်း I နှဲ <leit khon:> 拱形, 弓架结构, 半圆形: ~ ဆောက်သည်။ 建造成拱形物。 II နှစ် <leit khon:> 拱形的弓架结构的, 半圆形的: ~ ပါး 拱形屋顶
 လိုင်ခေါင်း: နှဲ <leit gaun:> ①【医】痔疮 ② = မိဂိန္ဒကုတ် 痔宿
 လိုင်ခေါင်းထွက် ကဲ <leit guan: htwet> 患痔疮
 လိုင်ခေါင်းထွက်နာ နှဲ <leit guan: htwet na> = လိုင်ခေါင်းနေရာ
 လိုင်ခေါင်းနီ နှဲ <leit guan: ni> 【动】红头龟 (The red-headed tortoise)
 လိုင်ခေါင်းနေရာ နှဲ <leit guan: yaw: ga> 痔疮
 လိုင်ခွေ့ ကဲ <leit khwei> 卷曲, 卷刃
 လိုင်ခွေ့: နှဲ <leit khwei:> 一种龟
 လိုင်ခွေ့ နှဲ <leit khun> 龟甲: ~ ဘီ: 龟甲梳子
 လိုင်ခွေ့တွင်း နှဲ <leit ngo phut ngo> (喻)假哭, 假慈悲, 鳄

鱼的眼泪
 လိုင်ဆေးပ် နှဲ <leit s- ywei bin> = လိုင်ဆေးပ်
 လိုင်စာ နှဲ <leit sa> 地址
 လိပ်ငင်းချေား နှဲ <leit sin: gyaw:> 一种龟
 လိပ်စွန် နှဲ <leit sun> 鳕鱼
 လိပ်ဆေး နှဲ <leit hs- ywei> 【植】 = လိုင်ဆူးရေးပ်
 လိပ်ဆေးဇူး နှဲ <leit hs-ywei zu:> 【植】 = လိုင်ဆူးရေးပ်
 လိပ်ဆူးရေးပ် နှဲ <leit hs-ywei bin> 【植】假杜鹃属, 冬青杜鹃 barleria prionitis
 လိပ်ဆောက် နှဲ <leit hsaut> 一种泽龟, 泥龟
 လိပ်တံ့ခါး နှဲ <leit d-ga:> 一种上下拉的洋铁皮卷折门
 လိပ်တုံး နှဲ <leit ton:> ①织布机上卷布轴(见 ယုန်ကန်နောက်图) ②卷晾干后的僧衣用的木棍(整平皱纹用)
 လိပ်တို့ ကဲ <leit hto:> = လိပ်တုံး
 လိပ်ခူးလာ နှဲ <leit du la> 痘疮
 လိပ်ပတ်လည်း ကဲ <leit pat le> 全懂了, 全明白了: ကျူပ်စာ ~ အောင်ပြောတော့မှာနဲ့စိတ်အေးသွားကြတယ်။ 经过充分说明之后大家才放心了。
 လိပ်ပုံး နှဲ <leit pout> 一种龟
 လိပ်ပုံး နှဲ <leit pon:> 【医】内痔
 လိပ်ပျော်လား နှဲ <leit pyan hlwa:> 一种龟
 လိပ်ပျား နှဲ <leit pya> ①蝴蝶 ②灵魂, 魂
 လိပ်ပျားကူး နှဲ <leit pya ku:> 【体】蝶泳
 လိပ်ပျားက် ကဲ <leit pya kat> 相称, 合适, 生动: ဒီလိုဟမှု ငါသမီးနှင့် ~ သည်။ 这样的物品才和我女儿相称。
 လိပ်ပျားကြီး I နှဲ <leit pya gyi:> 【动】东亚产的大蛾 (The atlas moth) II နှစ် <leit pya kyi:> 胆大, 大胆, 勇敢: တက္ကယ်တမ်းကျေတော့မာပြောရှုံးတယ် ~ ပါကလား။ 到时候就不敢说了。胆子可谓大矣!
 လိပ်ပျားခေါ် ကဲ <leit pya khaw> 招魂, 叫魂
 လိပ်ပျားချုပ် နှဲ <leit pya gyout> (迷信)小孩戴的避邪物
 လိပ်ပျားခွဲ့ ကဲ <leit pya khwe:> (迷信)给死了母亲的女儿戴上避邪物或做佛事, 使母亲亡魂不找女儿的麻烦
 လိပ်ပျားခွဲ့ ကဲ <leit pya nge> 胆怯
 လိပ်ပျားစဉ် ကဲ <leit pya sin> 虎掉魂, 丧魂落魄
 လိပ်ပျားတော် နှဲ <leit pya daun> ①绞链 ②两侧高中间低的屋顶, 屋顶两侧高中间低的房子 ③一种编席收边儿的样式
 လိပ်ပျားတော်တံ့ခါး နှဲ <leit pya daun d-ga:> 一种半截儿的门
 လိပ်ပျားမလဲ နှစ် <leit pya m-lon> 心虚